



ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး

Office of the Securities and Exchange Commission of Myanmar

အရင်းအနှီးဈေးကွက်သတင်းလွှာ

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ

အတွဲ ၂၊ အမှတ် ၄၊ ဇန်နဝါရီ ၂၀၂၄

www.secm.gov.mm

အကြောင်းအရာ

စာမျက်နှာ

(၃၉) ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက်ဖိရစ် ဥက္ကဋ္ဌများ အစည်းအဝေး၊ အာဆီယံအရင်းအနှီးဈေးကွက်ဖိရစ် အပြည်ပြည်ဆိုင်ရာညီလာခံ ၂၀၂၃ နှင့် နိုင်ငံတကာ ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများ စဉ်ဆက်မပြတ် ဖွင့်ဟ ထုတ်ဖော်ရေးဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲများသို့ တက်ရောက်

၁

ပြည်တွင်းသတင်း

ဒုတိယအကြိမ် စာရင်းဝင်အကြံဉာဏ်ဈေးကွက်စကားဝိုင်းဆွေးနွေးပွဲကျင်းပခြင်း

၂

YSX Stock Investment Virtual Series 2023 စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခြင်း

၂

ကော်မရှင်အစည်းအဝေးများ

၂

ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးမှုများ

၂

YSX နှင့် Myanmar Legal MHM Limited တို့ ပူးတွဲကျင်းပသည့် ဆွေးနွေးပွဲသို့တက်ရောက်

၃

ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲကျင်းပခြင်း

၃

နှစ်သစ်ကြိုဆိုပွဲကျင်းပခြင်း

၃

ကော်မရှင်ရုံးဆွေးနွေးပွဲများ

၃

ဆောင်းပါး

ကော်ပိုရိတ်ငွေချေးစာချုပ် နှင့် မိသားစုစီးပွားရေးလုပ်ငန်း ၊ အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ

၄-၆

ကော်မရှင်ရုံး၏ လုပ်ငန်းဆောင်ရွက်ချက်များ

လုပ်ငန်းဆောင်ရွက်ချက်များ

၇

လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ

၇

AML / CFT Knowledge Sharing ကျင်းပခြင်း

၇

ဈေးကွက်ဆိုင်ရာအချက်အလက်များ

ငွေချေးသက်သေခံလက်မှတ်စာရင်းဖွင့်လှစ်မှုနှင့် နိုင်ငံခြားသား အစုရှယ်ယာ ရောင်းဝယ်မှုများ

၈

စာရင်းဝင်ကုမ္ပဏီများ၏အစုရှယ်ယာရောင်းဝယ်မှုများ

၈

အစိုးရငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်မှုများ

၉

ဈေးကွက်တွင်ပါဝင်သူများနှင့်ပူးပေါင်းဆောင်ရွက်မှု

၉

အိမ်နီးချင်းနိုင်ငံများ၏ အရင်းအနှီးဈေးကွက်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ

ကမ္ဘောဒီးယားစတော့အိတ်ချိန်း (CSX) တွင် စာရင်းဝင် ငွေချေးသက်သေခံလက်မှတ်များရောင်းဝယ်မှု တိုးတက် အားကောင်းလျက်ရှိ

၁၀

ထိုင်းနိုင်ငံနှင့် စင်္ကာပူနိုင်ငံရှိ စတော့အိတ်ချိန်းများ၌ Depositary Receipts (DRs) ရောင်းဝယ်ခြင်းကို ချိတ်ဆက်ဆောင်ရွက်

၁၁



(၃၉) ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက်ဖိရစ် ဥက္ကဋ္ဌများ အစည်းအဝေး၊ အာဆီယံအရင်းအနှီးဈေးကွက်ဖိရစ် အပြည်ပြည်ဆိုင်ရာညီလာခံ ၂၀၂၃ နှင့် နိုင်ငံတကာ ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများ စဉ်ဆက်မပြတ် ဖွင့်ဟထုတ်ဖော်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများသို့ တက်ရောက်



အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် (၃၉) ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက်ဖိရစ် ဥက္ကဋ္ဌများ အစည်းအဝေး၊ အာဆီယံအရင်းအနှီးဈေးကွက်ဖိရစ် အပြည်ပြည်ဆိုင်ရာညီလာခံ ၂၀၂၃ နှင့် နိုင်ငံတကာ ဘဏ္ဍာရေးအစီရင်ခံခြင်းဆိုင်ရာစံများ စဉ်ဆက်မပြတ် ဖွင့်ဟထုတ်ဖော်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများသို့ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM) ဥက္ကဋ္ဌ ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ပါသည်။

ပြည်တွင်းသတင်း

ဒုတိယအကြိမ် စာရင်းဝင်အကြံဉာဏ်ကွက် စကားပွဲ
ဆွေးနွေးပွဲကျင်းပခြင်း



၂၀၂၃ခုနှစ်၊အောက်တိုဘာလ ၆ရက်နေ့တွင် ဒုတိယအကြိမ်စာရင်းဝင် အကြံဉာဏ်ကွက်ဆိုင်ရာ စကားပွဲဆွေးနွေးပွဲကို ရန်ကုန်စတော့ အိတ်ချီနီးဗွီ ကျင်းပခဲ့ရာ မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။ အဆိုပါစကားပွဲဆွေးနွေးပွဲသို့ ငွေချေး သက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံးမှ တာဝန်ရှိ သူများရန်ကုန်စတော့အိတ်ချီနီးဗွီ၊ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ များနှင့် ဖိတ်ကြားထားသော အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

YSX Stock Investment Virtual Series 2023
စကားပွဲဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခြင်း



၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ရန်ကုန်စတော့အိတ်ချီနီးဗွီ ရိုက်ကူး၍ Maximax Solution Advisory Firm ၏ တည်ထောင်သူ နှင့် အမှုဆောင်အရာရှိချုပ် ဦးသန်းအောင်၊ Financial Consultant ဦးကျော်မျိုးထွန်းတို့ ပါဝင်သော အပတ်စဉ် ထုတ်လွှင့်လျက်ရှိသည့် Stock Investment Virtual Series 2023 စကားပွဲဆွေးနွေးပွဲအစီအစဉ်၌ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးက "Challenges and Influencing factors for Myanmar Stock Investment" ခေါင်းစဉ်ဖြင့် ပါဝင် ဆွေးနွေးခဲ့ ပါသည်။

ကော်မရှင်အစည်းအဝေးများ



၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် အစည်း အဝေးကို (၂) ကြိမ် ကျင်းပခဲ့ပါသည်။

ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက်
ဆောင်ရွက်ပေးမှုများ



ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် ရုံး ဝန်ထမ်းများအား စားသုံးဆီများ ထောက်ပံ့ ပေးအပ်ခဲ့ပါ သည်။


ပြည်တွင်းသတင်း

YSX နှင့် Myanmar Legal MHM Limited တို့ ပူးတွဲ ကျင်းပသည့် ဆွေးနွေးပွဲသို့တက်ရောက်



၆-၁၂-၂၀၂၃ ရက်နေ့တွင် Prime Hill ၊ ရန်ကုန်မြို့၌ ရန်ကုန်စတော့ အိတ်ချိန်းနှင့် Myanmar Legal MHM Limited တို့ ပူးပေါင်းကာ ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းဝင်ရောက်မည့် ကုမ္ပဏီများ အတွက် ဥပဒေပိုင်းဆိုင်ရာ ကြုံတွေ့နေရသော အခက်အခဲများနှင့် ကြိုတင် ပြင်ဆင်ထားသင့်သည်များကို သိရှိစေရန် ရည်ရွယ်ကျင်းပခဲ့သည့် ဆွေးနွေးပွဲအား ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် အတွင်းရေးမှူး ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဥပဒေအကြံပေးအဖွဲ့ဝင်နှင့် ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။

ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲ ကျင်းပခြင်း



၁၆-၁၂-၂၀၂၃ရက်နေ့တွင်ကော်ပိုရိတ်စီမံအုပ်ချုပ်မှုစစ်တမ်းရမှတ်များကို အကဲဖြတ်မည့်နည်းလမ်း နှင့် ဆက်နွယ်သည့်ပုဂ္ဂိုလ်အဖွဲ့အစည်းများအကြား ရောင်းဝယ်လွှဲပြောင်းခြင်းများကို ကွဲပြားစွာ ဖြေရှင်းပေးမည့်နည်းလမ်းများဆိုင်ရာ အွန်လိုင်းဆွေးနွေးပွဲကို ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး နှင့် မြန်မာဒါရိုက်တာများအဖွဲ့အစည်း (Myanmar Institute of Directors - MIoD) တို့ ပူးပေါင်းကျင်းပခဲ့ရာ အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီများမှ ကိုယ်စားလှယ်များ စုစုပေါင်း(၅၅)ဦး တက်ရောက်ခဲ့ကြပါသည်။

နှစ်သစ်ကြိုဆိုပွဲကျင်းပခြင်း



၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ၂၀၂၄ ခုနှစ်၊ နှစ်သစ်ကြိုဆိုခြင်း အထိမ်းအမှတ်အဖြစ် ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ဝန်ထမ်းမိသားစုများက ရင်းရင်းနှီးနှီး မိတ်ဆုံစားကြပြီး နှစ်သစ်ကူးလက်ဆောင်များ လဲလှယ်ခဲ့ကြပါသည်။

ကော်မရှင်ရုံးဆွေးနွေးပွဲများ

ရန်ကုန်စတော့အိတ်ချိန်း (YSX)	အပတ်စဉ်
ကော်မရှင်ရုံးစီမံခန့်ခွဲရေးကော်မတီ	လစဉ်
ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ	လစဉ်
ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲ	လစဉ်



ကော်ပိုရိတ်ငွေချေးစာချုပ်နှင့် မိသားစုစီးပွားရေးလုပ်ငန်း၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ

၁၆၂၃ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် ဒတ်ချ်အရှေ့အိန္ဒိယ ကုမ္ပဏီ (VOC)သည် ငွေချေးစာချုပ်မူကြမ်းပြုစုခဲ့ပါသည်။ VOC နှင့် မစ္စစပီကုမ္ပဏီသည် စတော့ရှယ်ယာ ထုတ်ဝေရောင်းချခြင်း မပြုမီ ကြွေးမြီသက်သေခံလက်မှတ်များ (ငွေချေးစာချုပ်များ)ကို ထုတ်ဝေ ရောင်းချခဲ့ပါသည်။

လုပ်ငန်းလည်ပတ်ရေးရန်ပုံငွေရှာဖွေရန် သို့မဟုတ် တိုးတက်မှု အခွင့်အလမ်းများကို ရှာဖွေရန်နှင့် ကြွေးမြီဖြင့်မတည်ရင်းနှီးငွေမြှင့်တင် ရန် ငွေချေးစာချုပ်များကို အစိုးရများ နှင့် အာဏာပိုင် ကော်ပိုရေးရှင်း များက ထုတ်ဝေရောင်းချကြပါသည်။ ထုတ်ဝေသူများသည် မူလရင်းနှီး မြှုပ်နှံမှုပမာဏနှင့် အတိုးများကို ပြန်ဆပ်မည်ဟု ကတိပြုကြပါသည်။ ငွေချေးစာချုပ်ဈေးကွက်သည် ကော်ပိုရေးရှင်းများနှင့် အစိုးရများက ကြွေးမြီသက်သေခံလက်မှတ်အမျိုးမျိုးကို ထုတ်ဝေရောင်းချသည့်နေရာ ဖြစ်သည်။


ထွန်းသစ်စဈေးကွက်စီးပွားရေးများတွင် အစိုးရများနှင့်ကုမ္ပဏီ များသည်တိုးတက်မှုအခွင့်အလမ်းများကိုပေးစွမ်းသော်လည်း ပြည်တွင်း ငွေချေးစာချုပ်များ သို့မဟုတ် ဖွံ့ဖြိုးပြီးသော ငွေချေးစာချုပ်များနှင့် နှိုင်း ယှဉ်ပါက ဆုံးရှုံးနိုင်ခြေများသည့် ကော်ပိုရိတ်ငွေချေးစာချုပ်များကို ထုတ်ဝေရောင်းချလေ့ရှိပါသည်။ ကော်ပိုရိတ်ငွေချေးစာချုပ်များကို ဖွံ့ဖြိုး ဆဲနိုင်ငံများနှင့် အာရှ၊ လက်တင်အမေရိက၊ အရှေ့ဥရောပ၊ အာဖရိက နှင့် အရှေ့အလယ်ပိုင်းရှိ ကော်ပိုရေးရှင်းများက ထုတ်ဝေရောင်းချကြ ပါသည်။

ကော်ပိုရိတ်ငွေချေးစာချုပ်နှင့်ငင်း၏သဘောသဘာဝ

ကော်ပိုရိတ်ငွေချေးစာချုပ်ဆိုသည်မှာ ကော်ပိုရေးရှင်းတစ်ခုက ဖြစ်စေ ကုမ္ပဏီတစ်ခုကဖြစ်စေ ၎င်းတို့လုပ်ငန်းအတွက် လိုအပ်သော အရင်းအနှီးများရရှိနိုင်ရန် ရင်းနှီးမြှုပ်နှံသူများထံသို့ ကမ်းလှမ်းရောင်းချ သော ကြွေးမြီသက်သေခံလက်မှတ်ဖြစ်သည်။ ကမ်းလှမ်းရောင်းချသော လုပ်ငန်းများအနေဖြင့် သတ်မှတ်ထားသည့် ကာလအပိုင်းအခြားလိုက် အတိုးပေးချေရမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူများအနေဖြင့် သတ်မှတ် သက်တမ်းကုန်ဆုံးပါက ၎င်းတို့၏ရင်းနှီးငွေများကို အပြည့်အဝပြန်လည် ရရှိမည်ဖြစ်သည်။ သက်တမ်းမစေ့မီ ပြန်လည်ရောင်းချလိုပါက ဆင့်ပွား ဈေးကွက်တွင် ရောင်းချနိုင်သည့်အကြား သဘောတူသော ရနှုန်း (Yield)ဖြင့် ဈေးနှုန်းသတ်မှတ် ရောင်းချနိုင်ပြီး မူရင်းဈေးနှုန်းနှင့် ဈေးကွက်ဈေးနှုန်းအကြား ကွာဟမှုကို အမြတ်အဖြစ် ရရှိနိုင်ပါသည်။

ထုတ်ဝေသူ၏ပိုင်ဆိုင်မှုများကိုအာမခံပေးမည့်သူ/အဖွဲ့အစည်း ထံသို့ အပေါင်ပစ္စည်းထားရှိ ထုတ်ဝေရောင်းချသည့် အာမခံချက်ရှိသော

ငွေချေးစာချုပ်များ (Secured Bonds) နှင့် အပေါင်ပစ္စည်းထားခြင်း မရှိဘဲ ထုတ်ဝေရောင်းချသည့်ငွေချေးစာချုပ်များ (Unsecured Bonds) ဟူ၍ ရှိပါသည်။ ကော်ပိုရိတ်ငွေချေးစာချုပ်များကို ရင်းနှီးမြှုပ်နှံသူ များက ထုတ်ဝေသူ၏ လုပ်ငန်းအလားအလာညွှန်းတမ်း၊ ယင်းလုပ်ငန်း ၏ အနာဂတ်အစီအစဉ်များနှင့် ဝင်ငွေအမြတ်အစွန်း ခန့်မှန်းချက်၊ ကြွေးမြီ ပြန်လည်ပေးဆပ်နိုင်ခြေရှိမှုတို့ အပေါ်မူတည်၍ ဝယ်ယူလေ့ ရှိပါသည်။



ရင်းမြစ် - <https://www.wallstreetmojo.com/corporate-bonds/>

ရင်းနှီးမြှုပ်နှံရာတွင် အောင်မြင်သောလုပ်ငန်းများမှ အပေါင် ပစ္စည်းထား၍ထုတ်ဝေသော ကော်ပိုရိတ်ငွေချေးစာချုပ်များသည် အခြား လုပ်ငန်းများမှ အပေါင်ပစ္စည်းမဲ့ထုတ်ဝေသော ငွေချေးစာချုပ်များနှင့် နှိုင်းယှဉ်ပါက ဆုံးရှုံးနိုင်ခြေ နည်းသည်ဟု ယူဆကြသည့်အတွက် ထိုအောင်မြင်သော လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းကို လုံခြုံ မှုအဆင့်အတန်းမြင့်မားသည့် သမားရိုးကျ ရင်းနှီးမြှုပ်နှံခြင်းဟု ခေါ်ဆိုပါ သည်။ နိုင်ငံတကာတွင် ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့၏ ရေရှည် ရင်းနှီး မြှုပ်နှံမှု(Portfolio)ကို တည်ဆောက်ရာတွင် ကော်ပိုရိတ်ငွေချေးစာချုပ်များ ၌ ရင်းနှီးမြှုပ်နှံခြင်းကို ထည့်သွင်းလေ့ရှိပါသည်။ ထို့အတူ အငြိမ်းစား များသည်လည်း ၎င်းတို့စုဆောင်းထားသော ပိုင်ဆိုင်မှုများကို ဆုံးရှုံးနိုင်ခြေ နည်းပြီး အတိုးဝင်ငွေပုံမှန်ရရှိသည့် ငွေချေးစာချုပ်များတွင်သာ ရင်းနှီး မြှုပ်နှံလိုကြသည်။ ကော်ပိုရိတ် ငွေချေးစာချုပ်များသည် အစိုးရငွေချေး စာချုပ်များနှင့် နှိုင်းယှဉ်ပါက ဆုံးရှုံးနိုင်ခြေ ပိုသော်လည်း အတိုးနှုန်းသည် ထုတ်ဝေရောင်းချသူ၏ လုပ်ငန်းအမျိုးအစားအပေါ်မူတည်၍ မြင့်မားလေ့ရှိ ပါသည်။ အတိုးနှုန်းမြင့်လေ စွန့်စားရမှုများလေ ဖြစ်ပါသည်။

စာမျက်နှာ ၅ သို့

ကော်ပိုရိတ်ငွေချေးစာချုပ်များကို ရင်းနှီးမြှုပ်နှံရာတွင် စွန့်စားရမှုနည်းသည့်အမျိုးအစားသည် ပြန်ရသည့်ဝင်ငွေလည်း နည်းမည်ဖြစ်သည်။ ထုတ်ဝေသူများ၏ ထုတ်ဝေရောင်းချမှု အတိုင်းအတာကျယ်ပြန့်သည်နှင့်အမျှ ရွေးချယ်ရင်းနှီးနိုင်သည့် ငွေချေးစာချုပ် အမျိုးအစားများလေ ဖြစ်သည်။ ထုတ်ဝေရောင်းချသည့် ကုမ္ပဏီသည် စာရင်းရှင်းလင်း ဖျက်သိမ်းသည့်အခါ ငွေချေးစာချုပ် လက်ဝယ်ရှိသူများအနေဖြင့် ဦးစားပေး ပြန်အမ်းငွေရရှိမည်ဖြစ်သည်။ မူလဈေးကွက်တွင် ငွေချေးစာချုပ်ဝယ်ယူခြင်းသည် သာမန် ရင်းနှီးမြှုပ်နှံသူများအတွက် လက်လှမ်းမီမှု နည်းပါးသည်။ ဈေးကွက်တွင် ငွေလဲနှုန်း အတက်အကျနှင့် ငွေကြေးတန်ဖိုး ကျဆင်းမှုများကြောင့်လည်း ဆုံးရှုံးနိုင်ခြေရှိပါသည်။


မိသားစု စီးပွားရေးလုပ်ငန်း ၊ အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ အရင်းအနှီးရှာဖွေမှု

မိသားစု စီးပွားရေးလုပ်ငန်း ဆိုသည်မှာ မိသားစုတစ်ခု၏ မိသားစုဝင် နှစ်ယောက် သို့မဟုတ် နှစ်ယောက်ထက်ပိုသော မိသားစုဝင်များသည် ထိုလုပ်ငန်းကို တည်ထောင်သူများဖြစ်ကြပြီး လုပ်ငန်း၏ရှယ်ယာပိုင်ဆိုင်မှု အများဆုံးဖြစ်ကြကာ လုပ်ငန်းအား မိမိတို့လက်ဝယ်ထိန်းချုပ်ထားသော စီးပွားရေးလုပ်ငန်းကိုခေါ်ဆိုသည်။ မိသားစုပိုင် စီးပွားရေးလုပ်ငန်းများသည် မိသားစု၏ အနာဂတ်မျိုးဆက်များသို့ အစုရှယ်ယာများ လွှဲပြောင်းပေးခြင်း သို့မဟုတ် အမွေဆက်ခံစေခြင်းအစရှိသည့် နည်းလမ်းများဖြင့် လက်ဆင့်ကမ်း၍ ပိုင်ဆိုင်မှုကို ဆက်လက် ထိန်းသိမ်းလေ့ရှိသည်။

မိသားစု စီးပွားရေးလုပ်ငန်း အများစုကို အာရှနိုင်ငံများတွင် အများဆုံး တွေ့မြင်နိုင်ပြီး ထိုမိသားစု စီးပွားရေးလုပ်ငန်း အချို့သည် သက်ဆိုင်ရာနိုင်ငံ၏ အဓိက ထောက်တိုင်များအဖြစ် ရပ်တည်လျက်ရှိသည်။ မိသားစုစီးပွားရေးလုပ်ငန်း ဖြစ်သည့်အားလျော်စွာ မိမိတို့၏ အစုရှယ်ယာပိုင်ဆိုင်မှုကို လက်ဝယ်ထားရှိ၍ အများစုသည် လုပ်ငန်းအား မိမိတို့ မိသားစုကသာ ထိန်းချုပ်ထားလိုသည့် အသွင်သဏ္ဌာန်ရှိသည်။ လုပ်ငန်း၏ သတင်းအချက်အလက်များကိုလည်း မိမိတို့ကသာ ထိန်းချုပ်ထားလိုကြသည့်အတွက် ပိုင်ဆိုင်မှုနှင့် ဆုံးဖြတ်ပိုင်ခွင့်ကို ခွဲဝေပေးရသည့် အများပိုင် ကုမ္ပဏီအဖြစ် မပြောင်းလဲလိုကြပေ။

မိသားစု စီးပွားရေး လုပ်ငန်းများအတွက် ပြင်ပမှ ရရှိနိုင်သည့် အဓိက အရင်းအနှီးမှာ ဘဏ်ချေးငွေဖြစ်သည်။ ဘဏ်မှ ချေးငွေရယူခြင်းသည် ဘဏ်တစ်ခုဖြင့် ရေရှည်လုပ်ငန်းဆိုင်ရာ ဆက်ဆံရေး တစ်ခုကို

တည်ဆောက်နိုင်ပြီး မိမိတို့လုပ်ငန်း၏ သတင်းအချက်အလက်များ ပေါက်ကြားခြင်းကို အနည်းဆုံးဖြစ်စေလိုသောကြောင့်ဖြစ်သည်။ ၎င်းသည် မိသားစု စီးပွားရေး လုပ်ငန်းများအနေဖြင့် လုပ်ငန်းခွဲထွင်ပြီး ရေရှည်ရပ်တည်နိုင်ရေးအတွက် လိုအပ်သော ရင်းနှီးငွေ ရှာဖွေရာ၌ ဘဏ်ချေးငွေ တစ်ခုတည်းအပေါ်တွင်သာ မှီခိုအားထားခြင်းမျိုးကို ဖြစ်ပေါ်စေပါသည်။ အများနှင့်သက်ဆိုင်သည့် ကုမ္ပဏီများသည် အရင်းအနှီးဈေးကွက်တွင် စာရင်းဝင်ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ ပိုင်ဆိုင်မှု အစုရှယ်ယာများကို ထုတ်ဝေရောင်းချခြင်းဖြင့် အရင်းအနှီးကို ရှာဖွေနိုင်သော်လည်း မိသားစု စီးပွားရေးလုပ်ငန်းများအနေဖြင့် အရင်းအနှီးရှာဖွေရန် အခက်အခဲရှိသည်မှာ အမှန်ပင်ဖြစ်သည်။




ရင်းမြစ် - <https://businessjargons.com/family-business.html>

မိသားစု စီးပွားရေးလုပ်ငန်းများ နည်းတူ အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်း (Small and Medium Enterprise - SME) များသည်လည်း အရင်းအနှီးရှာဖွေရာ၌ ဘဏ်များအပေါ်တွင်သာ မှီခိုအားထားနေကြရပြီး အခြားနည်းလမ်းဖြင့်ရှာဖွေရန် အခက်အခဲရှိပေသည်။ လိုအပ်သော ဘဏ္ဍာငွေများကို ရှာဖွေရာ၌ မိသားစုစီးပွားရေးလုပ်ငန်းများနှင့် SME များသည် ဘဏ်များမှ ငွေချေးယူခြင်းဖြင့်သာမက အရင်းအနှီးဈေးကွက်တွင်လည်း ကော်ပိုရိတ်ငွေချေးစာချုပ်များ ထုတ်ဝေရောင်းချခြင်းဖြင့် ရှာဖွေနိုင်ပါသည်။ ပိုင်ဆိုင်မှုရှယ်ယာများ ထုတ်ဝေရောင်းချရန် ပြင်ဆင်ခြင်းနှင့် နှိုင်းယှဉ်ပါကလည်း ကော်ပိုရိတ် ငွေချေးစာချုပ် ထုတ်ဝေ ရောင်းချရန် ပြင်ဆင်ခြင်းက ကုန်ကျစရိတ် ပိုမို သက်သာစေပါသည်။ ကော်ပိုရိတ် ငွေချေးစာချုပ်များ၏ သဘောသဘာဝသည် သက်တမ်းအားဖြင့် ရှည်၍ အတိုးပေးချေရာတွင်လည်း သတ်မှတ်ကာလ ရှည်ကြာသောကြောင့် ထုတ်ဝေသူအတွက် ငွေကြေးစီးဆင်းမှုကို ချောင်လည်စေနိုင်ပါသည်။

စာမျက်နှာ ၅ မှ

ယခုအခါ ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် SME များ ရေရှည် ရပ်တည်နိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစိုးရများက နည်းလမ်းမျိုးစုံဖြင့် ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုသို့ ပံ့ပိုးပေးရာတွင် အရင်းအနှီးဈေးကွက်၌ SME များ အရင်းအနှီး ရှာဖွေနိုင်ရေးလည်း ပါဝင်သည်။ အချို့နိုင်ငံများတွင် SME များကို အစိုးရက အာမခံချက်ပေး၍ အသေးစား ကော်ပိုရိတ်ငွေချေးစာချုပ်များ (Mini Bond) ထုတ်ဝေရောင်းချနိုင်ရေး ပံ့ပိုးပေးခြင်းများ၊ SME များအတွက် အရင်းအနှီးဈေးကွက်သို့ ဝင်ရောက်နိုင်ရန် လိုအပ်ချက်များ ဖြေလျှော့ပေးခြင်း၊ ငွေချေးစာချုပ်များ၏ အတိုးနှုန်းနှင့် ချေးငွေကာလသတ်မှတ်ပေးခြင်း အစရှိသည့် နည်းလမ်းများဖြင့် ကူညီ ပံ့ပိုးပေးလျက်ရှိပါသည်။ သို့ရာတွင် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် SME များ၏ ငွေချေးသက်သေခံစာချုပ်များသည် ဆုံးရှုံးနိုင်ခြေမြင့်မားသည်ကို သိရှိထားရန် လိုအပ်ပါသည်။



ရင်းမြစ်-<https://www.investopedia.com/terms/s/smallandmidsizeenterprises.asp>

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆင်းရဲနွမ်းပါးမှုနှင့် အလုပ်အကိုင် အခွင့်လမ်းရှားပါးမှုကို အရေးပါသော ကဏ္ဍတစ်ခုမှ ကူညီဖြေရှင်းပေးနေသည်မှာ SME များသာဖြစ်သည်။ ထို့ကြောင့်ပင် SME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်ပြီး လုံလောက်သော အရင်းအနှီးများရရှိနိုင်ရန် လိုအပ်ပေသည်။ SME များအနေဖြင့် ကြွေးမြီပြန်လည်ပေးဆပ်နိုင်ခြေ နည်းပါးသဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက် အကာအကွယ်ပေးနိုင်ရန် ကြွေးမြီ ပြန်လည်ပေးဆပ်နိုင်မှု အာမခံခြင်း နှင့် ရင်းနှီးမြှုပ်နှံခြင်း ဝန်ဆောင်မှုလုပ်ငန်း (Credit Guarantee and Investment Facility) များလည်း လိုအပ်ပါသည်။ စည်းမျဉ်းကြီးကြပ်သူ(Regulator)များအနေဖြင့်လည်း SME များမှ ထုတ်ဝေရောင်းချနိုင်သည့် ပမာဏနှင့်အတိုးနှုန်းသတ်မှတ်ပေးခြင်း၊ ရင်းနှီးမြှုပ်နှံသူ

များသို့ ငွေချေးစာချုပ် သက်တမ်းစေ့ပါက အချိန်မီပြန်လည် ပေးဆပ်နိုင်ရန် စည်းကမ်းချမှတ်ခြင်း၊ SME ၏ လုပ်ငန်းဆောင်ရွက်မှုကာလ သတ်မှတ်ပေးခြင်း စသည့်စည်းမျဉ်းစည်းကမ်းများပြဋ္ဌာန်းပေးရန်လိုအပ်ပါသည်။ သို့မှသာ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မိမိတို့၏ ပိုင်ဆိုင်မှုများကို ယုံကြည်စွာ ရင်းနှီးမြှုပ်နှံနိုင်မည်ဖြစ်ပါသည်။

နိုင်ငံအများစု၌ စာရင်းဝင်ကုမ္ပဏီများသာမက မိသားစုစီးပွားရေးလုပ်ငန်းများနှင့် SME များသည်လည်း ကော်ပိုရိတ် ငွေချေးစာချုပ်ကို သက်ဆိုင်ရာနိုင်ငံ၏ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်က ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထုတ်ဝေရောင်းချလျက်ရှိပါသည်။ ကော်ပိုရိတ်ငွေချေးစာချုပ်များသည် အစုရှယ်ယာများကဲ့သို့ ပိုင်ဆိုင်မှုနှင့် ဆုံးဖြတ်ပိုင်ခွင့်ကို ရင်းနှီးမြှုပ်နှံသူများထံသို့ ခွဲဝေပေးရန်မလိုပဲ လိုအပ်သည့် သတင်းအချက်အလက်များကိုသာဖော်ပြ၍ ထုတ်ဝေရောင်းချနိုင်ပါသည်။ သို့ဖြစ်ရာ ကော်ပိုရိတ်ငွေချေးစာချုပ်များ ထုတ်ဝေရောင်းချခြင်းသည် ငွေပိုငွေလျှိုသူများအတွက် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းအသစ်ကို ပေးစွမ်းနိုင်ပြီး စီးပွားရေးလုပ်ငန်းများ ရေရှည်တည်တံ့ရေးအတွက် လိုအပ်သော အရင်းအနှီးများကို ရှာဖွေပေးနိုင်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။

ရဲဝေဖြိုး

ကိုးကား - https://www.researchgate.netpublication/286534430_Capital_market_financing_of_family_enterprises
<https://humanidades.com/en/family-owned-business/>
<https://www.investopedia.com/terms/c/corporatebond.asp>
<https://www.google.com/urlsa=t&rct=j&q=&esrc=s&source=web&cd=&ved=2ahUKEwjxZ2i1ayDAX-WuTmwGHWnZCCEQFnoECAGQAw&url=https%3A%2F%2Fso01.tci-thaijo.org%2Findex.php%2FCMJ%2Farticle%2Fdownload%2F241456%2F164747%2F844258&usg=AOvVaw1yCeOGWdZmCzw68pXX970D&opi=89978449>

ကော်မရှင်ရုံး၏ လုပ်ငန်းဆောင်ရွက်ချက်များ

လုပ်ငန်းဆောင်ရွက်ချက်များ

- ◆ ဆင့်ပွားဈေးကွက်၌ အစိုးရ ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ်မှုအား SECM Website တွင် လစဉ် ထုတ်လွှင့်လျှက်ရှိခြင်း၊
- ◆ ရန်ကုန်စတော့အိတ်ချိန်းမှ ဖွင့်လှစ်သည့် စတော့ရှယ်ယာ ရင်းနှီးမြှုပ်နှံ မှုဆိုင်ရာအခြေခံသင်တန်း (Online Basic Stock Investment Training Course) (၀၀၂/၂၀၂၃) တွင် သင်တန်းပို့ချခြင်း၊
- ◆ ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီ(၂)ခု၏ လုပ်ငန်းဆောင်ရွက်မှု အား စစ်ဆေးခြင်း။

AML / CFT Knowledge Sharing ကျင်းပခြင်း



၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ရုံး ဝန်ထမ်းများ၏ လုပ်ငန်း စွမ်းဆောင်ရည် တိုးတက်မြှင့်တင်ရေးအတွက် “ ငွေကြေးခဝါချမှု နှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ကြီးကြပ်စစ်ဆေး ခြင်း” ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲနှင့် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် AML/CFT ဆိုင်ရာ ဆုံးရှုံးနိုင်ခြေများ အကဲဖြတ်ဆန်းစစ် ချက် မေးခွန်းလွှာနှင့်စပ်လျဉ်း၍ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း လုပ်ကိုင်သည့် သတင်းပို့အဖွဲ့အစည်း(၇)ခုတို့အား အသိပညာပေး ဆွေးနွေးပွဲများကို SECM ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။



လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး

(၁/၂၀၂၃) အရာထမ်းငယ်များလုပ်ငန်းကျွမ်းကျင်မှုသင်တန်းဖွင့်လှစ်



၂၀၂၃ ခုနှစ် ၊အောက်တိုဘာလ ၂ ရက်နေ့တွင် အရာထမ်းငယ်များ လုပ်ငန်းကျွမ်းကျင်မှုသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ အမှုတမ်း(၁၈)ဦး တက်ရောက်ခဲ့ပါသည်။


အောက်ဖော်ပြပါ ပြည်တွင်း / ပြည်ပ ဆွေးနွေးပွဲ၊ အစည်းအဝေး၊ သင်တန်းများသို့ ဝန်ထမ်းများ တက်ရောက်စေခဲ့သည်-

- ◆ Board/Company Secretary Essentials Program (Online)
- ◆ 11th Director Certification Program (DCP) (In person)
- ◆ Leadership Series: Mindful Leadership Webinar (Online)
- ◆ How to access CG Scorecard and RPTs' Resolutions Webinar (Online)
- ◆ Workshop on Implementation of Master Plan on ASEAN Connectivity 2025 (Online)
- ◆ 39th ASEAN Capital Market Forum (ACMF) Chairs Meeting
ACMF-ISSB Workshop on the IFRS Sustainability Disclosure Standards (Online)
- ◆ Sustainable Finance Policy Roundtable on Green Finance Transition Planning (Online)
- ◆ Workshop on Implementation of the ASEAN Strategy for Carbon Neutrality (Online)
- ◆ Regional Workshop on Development of ASEAN Smart City Investment Toolkit (Online)


ဈေးကွက်ဆိုင်ရာအချက်အလက်များ

ငွေချေးသက်သေခံလက်မှတ်စာရင်းဖွင့်လှစ်မှုနှင့် နိုင်ငံခြားသားအစုရှယ်ယာရောင်းဝယ်မှုများ

၂၀၂၃ ခုနှစ် ၊ အောက်တိုဘာလ မှ ဒီဇင်ဘာလအထိ
ငွေချေးသက်သေခံလက်မှတ်စာရင်းဖွင့်လှစ်မှုအခြေအနေ




၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ
နိုင်ငံခြားသားများရင်းနှီးမြှုပ်နှံမှုအခြေအနေ




စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာရောင်းဝယ်မှုများ

စာရင်းဝင်ကုမ္ပဏီ(၈)ခု၏ အရောင်းအဝယ်ဖြစ်မြောက်မှုအခြေအနေ
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ မှ ဒီဇင်ဘာလအထိ




အစိုးရငွေချေးသက်သေခံလက်မှတ်ရောင်းဝယ်မှုများ

ဆင့်ပွားဈေးကွက်တွင် အစိုးရငွေတိုက်စာချုပ်များ ရောင်းဝယ်မှု
(၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ မှ ဒီဇင်ဘာလအထိ)




ဆင့်ပွားဈေးကွက်တွင် အစိုးရငွေတိုက်လက်မှတ်များ ရောင်းဝယ်မှု
(၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ)



ဈေးကွက်တွင်ပါဝင်သူများနှင့်ပူးပေါင်းဆောင်ရွက်မှု

ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများမှ ငွေကြေးဆိုင်ရာစုံစမ်း
ထောက်လှမ်းရေးအဖွဲ့သို့ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို
ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး အစီရင်ခံတင်ပြမှု
(၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ မှ ဒီဇင်ဘာလအထိ)



အိမ်နီးချင်း Securities Exchange များ၏ ဆောင်ရွက်ချက်များ

ကမ္ဘောဒီးယားစတော့အိတ်ချိန်း (CSX) တွင် စာရင်းဝင်ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ်မှု တိုးတက် အားကောင်းလျက်ရှိ

ကမ္ဘာ့စီးပွားရေးအခြေအနေ တင်းမာနေသော်လည်း Cambodia Securities Exchange (CSX) ၌ စာရင်းဝင်ကုမ္ပဏီအသစ်များနှင့် အတူ ၎င်းတို့၏ အစုရှယ်ယာနှင့် ငွေချေးစာချုပ်ရောင်းဝယ်ဖောက်ကားမှုများ မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ ဤသည်မှာ ပြည်တွင်း စတော့အိတ်ချိန်းမှ ဖော်ပြထားသည့်အတိုင်း နေ့စဉ်ကုန်သွယ်မှုပမာဏ တိုးလာခြင်းနှင့် အိတ်ချိန်းအကောင့်အသစ်များ ဖွင့်လှစ်မှုအရေအတွက် မြင့်တက်လာသည့် သက်သေပင်ဖြစ်သည်။

CSX ၏ CEO ဖြစ်သူ Hong Sok Hour က အိတ်ချိန်းတွင် စတော့ရှယ်ယာ ၁၁ ခုနှင့် ကော်ပိုရိတ်ငွေချေးစာချုပ် ၁၀ ခု အပါအဝင် စာရင်းဝင်ထားသော ကုမ္ပဏီ ၂၁ ခုရှိပြီး မကြာသေးမီက စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၄၉ မီလီယံ မြင့်တက်လာသည်ကို သတိပြုမိကြောင်း၊ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ပျမ်းမျှ နေ့စဉ်ရှယ်ယာ ရောင်းဝယ်မှုပမာဏသည် တစ်ရက်လျှင် ၁၃၀,၀၀၀ သို့ ရောက်ရှိခဲ့ပြီး ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၁၀,၀၀၀ ခန့်နှင့် ရင်းနှီးမြှုပ်နှံသူ ၁၁,၀၀၀ ဦးခန့် အရောင်းအဝယ် ပြုလုပ်လျက်ရှိကြောင်း၊ CSX တွင် အရောင်းအဝယ်ပြုလုပ်လျက်ရှိသောအကောင့်စုစုပေါင်းအရေအတွက် သည် အောက်တိုဘာလအထိ ခန့်မှန်းခြေ ၄၄,၀၀၀ ခန့်ရှိပြီး My First Stock 2023 ပြပွဲအပြီးတွင် အွန်လိုင်းအကောင့်ဖွင့်လှစ်မှုနှင့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီတွင် ကောင်တာအရောင်းအဝယ် စုစုပေါင်း ၃,၀၀၀ ခန့် ထပ်မံဝင်ရောက်လာခဲ့ရာ စုစုပေါင်းအကောင့်အရေအတွက် ၄၇,၀၀၀ ဝန်းကျင်အထိ ရှိခဲ့သည်ဟု ဆိုသည်။

ဆက်လက်၍ Hong Sok Hour က လာမည့်နှစ်တွင် ကဏ္ဍအလိုက် ဦးစားပေးထုတ်ဝေသည့် ငွေချေးစာချုပ်စီးရီးနှင့်အတူ အစုရှယ်ယာနှင့် ကော်ပိုရိတ်ငွေချေးစာချုပ်များဖြင့် စာရင်းဝင်မည့် ကုမ္ပဏီများကိုလည်း မျှော်မှန်းထားပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ငွေကြေးဆိုင်ရာ ထုတ်ကုန်အသစ်များ မိတ်ဆက်ရန် အကျိုးစီးပွား သက်ဆိုင်သူအားလုံးနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဤသည်မှာ ဖက်စပ်လုပ်ငန်းများနှင့် စွန့်ဦးတီထွင်မှုလုပ်ငန်းအသစ်များအား အလားအလာရှိသော စာရင်းဝင်ကုမ္ပဏီများ ဖြစ်လာစေရေး

အထောက်အပံ့ပေးခြင်း နှင့် အများသူငှာရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အသိပညာ မြှင့်တင်ပေးရန် ရည်ရွယ်ပါကြောင်း ထပ်လောင်းပြောကြားခဲ့ပါသည်။

စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး Hean Sahip က ၂၀၁၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း အစိုးရက အမိန့်ဒီကရီ လေးခု ထုတ်ပြန်၍ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကဏ္ဍအတွက် အခွန်မက်လုံးများပေးခဲ့သောကြောင့် စာရင်းဝင်ကုမ္ပဏီများသည် ပထမသုံးနှစ်အတွင်း ဝင်ငွေခွန် ၅၀ ရာခိုင်နှုန်းအထိ လျော့ကျခြင်းနှင့် အခြားသော အခွန်ကင်းလွတ်ခွင့်များရရှိမည်ဖြစ်ပြီး အစိုးရအနေဖြင့် ဈေးကွက်တည်ငြိမ်တိုးတက်မှုကို မြှင့်တင်သွားရန် ဆက်လက်တွန်းအားပေး ပံ့ပိုးကူညီသွားမည်ဟုဆိုပါသည်။

Sahip က ငွေချေးသက်သေခံလက်မှတ်များကို ရောင်းဝယ်လဲလှယ်မှုများ ဆောင်ရွက်နေစဉ် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများအကြောင်း ထိုးထွင်း သိမြင် နားလည်နိုင်စေရန် အများပြည်သူများအတွက် အသိပညာပေးခြင်းနှင့် အခွင့်အလမ်းများ ပေးဆောင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှပါဝင်ခဲ့သည့် CSX ကုန်စည်ပြပွဲများကို ပံ့ပိုးကူညီမှုပေးမည်ဟု ထပ်မံပြောကြားခဲ့ပါသည်။

Securities and Exchange Regulator of Cambodia (SERC) ၏ ညွှန်ကြားရေးမှူးချုပ် Sou Socheat က အထူးသဖြင့် ပြည်တွင်းကုမ္ပဏီများမှ စာရင်းဝင်သော ငွေချေးသက်သေခံလက်မှတ်များ အရေအတွက် တိုးလာသဖြင့် စတော့ဈေးကွက်သည် တိုးတက်လာနေပြီဟု ယူဆကြောင်း၊ ၎င်းသည် အရင်းအနှီးရရှိစေမည့် အခြားသော အရင်းအမြစ်တစ်ခုအဖြစ် စတော့ဈေးကွက်၏ အရေးပါမှုကို ထင်ဟပ်စေပြီး ရှယ်ယာထုတ်ဝေသူအရေအတွက်မြင့်တက်လာခြင်းသည် ၎င်းတို့၏ လုပ်ငန်းများကို ပိုမိုချဲ့ထွင်ရန်အတွက် စတော့ဈေးကွက်မှ တစ်ဆင့် အရင်းအနှီးများ မြှင့်တင်ခြင်း၏ အကျိုးကျေးဇူးများကို ကုမ္ပဏီများအနေဖြင့် နားလည်သဘောပေါက်လာသည်ဟု မှတ်ယူနိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။ ။

ဦးနိုင်

ကိုးကား <https://www.phnompenhpost.com/business/csx-reports-strong-growth-in-listing-and-trading-activity>

ထိုင်းနိုင်ငံနှင့် စင်္ကာပူနိုင်ငံရှိ စတော့အိတ်ချိန်းများ၌ Depository Receipts ရောင်းဝယ်ခြင်းကို ချိတ်ဆက်ဆောင်ရွက်

Depository Receipt (DR) ဆိုသည်မှာ ပြည်တွင်းစတော့ အိတ်ချိန်းတွင် နိုင်ငံခြားရှိ ကုမ္ပဏီတစ်ခု၏ ရှယ်ယာများကို ရောင်းဝယ် နိုင်သည့် သက်သေခံလက်မှတ်ဖြစ်သည်။

ထိုင်းစတော့အိတ်ချိန်း (SET) နှင့် Singapore Exchange Limited (SGX Group) တို့သည် Thailand-Singapore DR Linkage ဟူသော ပူးပေါင်းဆောင်ရွက်သည့် ပရောဂျက် အောက်တွင် DR Linkage မှတစ်ဆင့် နှစ်နိုင်ငံလုံးရှိ ရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ တိုးချဲ့ပေးခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှု ချိတ်ဆက်ဆောင်ရွက်ခြင်းကို ပိုမိုခိုင်မာစေခဲ့သည်။

SET ဥက္ကဋ္ဌ Pakorn Peetathawatchai က Thailand-Singapore DR Linkage သည် အာဆီယံတွင် ပထမဆုံးသောအိတ်ချိန်း အဆင့်ရှိ DR ပူးပေါင်းဆောင်ရွက်မှုဖြစ်ပြီး ထိုင်းနိုင်ငံရှိ ရင်းနှီးမြှုပ်နှံသူ များ၏ လက်ရှိ အရောင်းအဝယ်အကောင့်များကို အသုံးပြု၍ ပြည်တွင်း သုံးငွေကြေးဖြင့် ထိုင်းစတော့အိတ်ချိန်းမှတစ်ဆင့် စင်္ကာပူနိုင်ငံရှိငွေချေး စာချုပ်များကို ဝယ်ယူပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး စင်္ကာပူရှိ ရင်းနှီးမြှုပ်နှံသူ များအနေဖြင့်လည်း အလားတူ လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ ဤသည်မှာ ရင်းနှီးမြှုပ်နှံသူများအား အာဆီယံနိုင်ငံများရှိ စတော့ ရှယ်ယာများကို DR မှတစ်ဆင့် ဒေသတွင်းတစ်ခုလုံး၌ ချောမွေ့စွာ ရောင်းဝယ်နိုင်စေခြင်းဖြင့် ပိုမို ပေါင်းစည်း၍ လက်လှမ်းမီနိုင်သော အာဆီယံအိတ်ချိန်းဈေးကွက်သို့ ဦးတည်သည့် ခရီးစဉ်၏ ပထမဆုံး မှတ်တိုင်ဖြစ်ပါကြောင်း၊ DR ချိတ်ဆက်မှု ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုး ပေးရန်အတွက် အာဆီယံရှိ အခြားသော အိတ်ချိန်းများ နှင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ဆက်လက်မြှင့်တင်သွားမည် ဟုဆိုပါသည်။

SGX Group ၏ အမှုဆောင်အရာရှိချုပ် Loh Boon Chye က DR ချိတ်ဆက်မှုနှင့်အတူ SET စာရင်းဝင် Underlying DR သုံးခုနှင့် SGX စာရင်းဝင် Underlying DR တစ်ခုတို့ကို SGX နှင့် SET တို့တွင် အောင်မြင်စွာ မိတ်ဆက်နိုင်သည်ကို မြင်တွေ့ရသည့်အတွက် ဝမ်းသာမိ ပါကြောင်း၊ အာဆီယံအိတ်ချိန်းများအကြားပူးပေါင်းဆောင်ရွက်ခြင်းသည် အာဆီယံ၏ ရေရှည် တည်တံ့ခိုင်မြဲသော တိုးတက်မှုအတွက် မရှိမဖြစ် လိုအပ်သည့် ဒေသတွင်း ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြှင့်စေကြောင်း၊ DR ချိတ်ဆက်မှုသည် ဈေးကွက်များအကြား ပေါင်းစပ် ဆောင်ရွက်မှုများ

တိုးမြှင့်ရန် SGX Group နှင့် SET ကြား ကတိကဝတ်ကို ထင်ဟပ် စေသည့် သိသာထင်ရှားသော မှတ်တိုင်တစ်ခု ဖြစ်ကြောင်း၊ SET နှင့် ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေကာ ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့် အလမ်းများကို ပိုမို ဖွင့်လှစ်နိုင်စေရန် ဤချိတ်ဆက်မှုမှ တစ်ဆင့် ထုတ်ကုန်များကို ထပ်မံ ထုတ်ဖော် ပြသရန် မျှော်လင့်ပါကြောင်း ပြောကြားပါသည်။

SET သည် SGX Group နှင့် အတူ အာဆီယံ၏ ပထမဆုံးသော အိတ်ချိန်းအဆင့် DR ပူးပေါင်း ဆောင်ရွက်မှုကို ၂၀၂၁ ခုနှစ်တွင် စတင်ခဲ့ပါသည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုအောက်တွင် ထိုင်းနိုင်ငံမှ DR သုံးခုဖြစ်သည့် Airports of Thailand pcl (AOT)၊ CP All pcl (CPALL) နှင့် PTT Exploration and Production pcl (PTTEP) တို့၏ ငွေချေးသက်သေခံလက်မှတ်များကို SGX တွင် ရောင်းဝယ်ဖောက်ကား ထားပြီးဖြစ်ကာ စင်္ကာပူလေကြောင်းလိုင်း လီမိတက် (SIA) မှ DR သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် ထိုင်းစတော့ဈေးကွက်၌ စတင် မိတ်ဆက်ခဲ့ပါသည်။ ထို့အပြင် စင်္ကာပူ ငွေချေးသက်သေခံလက်မှတ် များတွင် အပိုဆောင်း DR များကို စတင်ရောင်းချလျက်ရှိပါသည်။

လက်ရှိတွင် SET ၌ SGX ၊ Hong Kong Exchanges နှင့် Clearing Limited (HKEX)၊ ဟိုချီမင်းစတော့အိတ်ချိန်း (HOSE) နှင့် Euronext တို့တွင် Underlying Securities စာရင်းဝင် ထားသော DR ၁၈ ခု ရှိပါသည်။ ထို့အပြင်၊ ပြည်တွင်းရင်းနှီးမြှုပ်နှံသူများကို ပြည်ပ စတော့ရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံခွင့်ပြုသည့် အိတ်ချိန်း Fractional depository receipt (DRx) ၅ ခု လည်း ရှိပါသည်။ DR နှင့် DRx ၏ စုစုပေါင်းဈေးကွက်အရင်းအနှီးသည် ၂၀၂၃ ခုနှစ်၊ တတိယသုံးလပတ် အကုန်တွင် ဘတ် ၁၇ ဘီလီယံ (ခန့်မှန်းခြေအားဖြင့် အမေရိကန် ဒေါ်လာ ၄၈၄ သန်း) ရှိပြီး ယမန်နှစ် အလားတူကာလထက် ၂၈ ရာခိုင်နှုန်း တိုးမြှင့်လာကြောင်း သိရှိရပါသည်။ ။

ခြူးငယ်

ကိုးကား: <https://www.marketsmedia.com/thailand-and-singapore-exchanges-link-depository-receipts/>